

အာရှပစိဖိတ်ဒေသ စီးပွားရေး နောက်ဆုံးအခြေအနေ

အဓိက အချက်အလက်များ

- အာရှပစိဖိတ်ဒေသတွင်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံများသည် စီးပွားရေးဖွံ့ဖြိုးတိုးတတ်မှု အနည်းငယ် နှေးကွေးလာသည်ကို ယခုနှစ်တွင် တွေ့မြင်ရမည်ဖြစ်ပါသည်။ သို့သော် ဤဒေသ၏ဖွံ့ဖြိုးမှုသည် တရုတ်မှလွဲ၍ ကျန်နိုင်ငံများ၌ အရှိန်ပြန်ရလာမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဝင်ငွေမြင့်မားသည့် နိုင်ငံများ၏ စီးပွားရေး တဖြည်းဖြည်း ပြန်လည် နာလန်ထူလာမှုကြောင့် အာရှ ပစိဖိတ် ဒေသတွင်းမှ လာသည့် ပို့ကုန်များကို ဝယ်လိုအား မြင့်တက်လာသည့် အတွက်ကြောင့်ဖြစ်သည်။
- ဖွံ့ဖြိုးဆဲ အရှေ့အာရှပစိဖိတ်ဒေသသည် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုအမြန်ဆုံး ဒေသတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။
- ခြုံငုံကြည့်မည်ဆိုလျှင် အရှေ့အာရှ ပစိဖိတ်ဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ၂၀၁၃ ခုနှစ်တွင် ၇.၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် ၆.၉ ရာခိုင်နှုန်းသို့ ပြန်ကျဆင်းလာမည်ဖြစ်သည်။
- ဘဏ္ဍာရေးပိုင်း အားနည်းချက်များနှင့် စနစ်ပိုင်းဆိုင်ရာ ကန့်သတ်နေမှုများကို ကိုင်တွယ် ဆောင်ရွက်ရန် အတွက် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသည့် တရုတ်နိုင်ငံတွင်မူ တိုးတက်မှုသည် ယခုနှစ်တွင် ၇.၄ ရာခိုင်နှုန်းနှင့် ၂၀၁၅ ခုနှစ်တွင် ၇.၂ ရာခိုင်နှုန်းသို့ အသီးသီး အနည်းငယ်စီ လျော့ကျမည် ဖြစ်သည်။
- တရုတ်နိုင်ငံမှလွဲပြီး ကျန်ဖွံ့ဖြိုးဆဲနိုင်ငံများသည် ၂၀၁၅ ခုနှစ်တွင် ၅.၃ ရာခိုင်နှုန်း၊ ယခုနှစ်တွင် ၄.၈ ရာခိုင်နှုန်းအထိ တိုးတက်မည်ဖြစ်သည်။ အကြောင်းမှာ အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားကြီးများတွင် ပြည်ပတင်ပို့မှု မြင့်တက်လာခြင်းနှင့် ပြည်တွင်းထိန်းညှိ လုပ်ကိုင်မှုတို့ကို ပြီးစီးလာခြင်းကြောင့်ပင်ဖြစ်သည်။
- တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စီးပွားရေး နာလန်ထူလာမှုမှ တစ်နိုင်ငံချင်းစီအလိုက် မည်သို့အကျိုးကျေးဇူးရရှိ နေသည်မှာ ၎င်းနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပတင်ပို့မှု ပတ်ဝန်းကျင် အနေအထားတို့ပေါ်တွင် မှီတည်နေပါ သည်။
- တရုတ်၊ ဗီယက်နမ်၊ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံများသည် ပြည်ပပို့ကုန်တင်ပို့မှုကို တိုးတက်စေရာတွင် ကောင်းမွန်သည့် အနေအထားမျိုးတွင် ရှိနေပါသည်။
- ဥပမာ မလေးရှားနိုင်ငံသည် ဧပြီလတွင် ၄.၉ ရာခိုင်နှုန်း ရှိနေရာမှ ဤနှစ်၏ ပထမနှစ်ဝက်တွင် ပြည်ပ တင်ပို့မှုများ အားကောင်းခဲ့သည့် အတွက် ၅.၇ ရာခိုင်နှုန်းသို့ တိုးတက်လာမည် ဖြစ်သည်။
- လူသုံးကုန်ပစ္စည်းများ တင်ပို့မှုပေါ်တွင် မှီခိုနေရသည့် အင်ဒိုနီးရှားတွင် ၂၀၁၃ ခုနှစ်တွင် ၅.၈ ရာခိုင်နှုန်းရှိနေရာမှ ယခုနှစ်တွင် ၅.၂ ရာခိုင်နှုန်းအထိ တိုးတက်မှု ကျဆင်းသွားမည်ဖြစ်သည်။ ဤသို့ဖြစ်ရသည်မှာ လူသုံးကုန် ပစ္စည်းဈေးနှုန်းများ ကျဆင်းလာခြင်း၊ မျှော်လင့်ထားသည်ထက် နည်းပါးသော အစိုးရ၏ ဝယ်ယူစားသုံးမှုနှင့် နှေးကွေးသည့် ချေးငွေတိုးချဲ့ပေးမှု တို့ကြောင့်ဖြစ်သည်။
- ဤဒေသ၏ စီးပွားရေး လုပ်ငန်းများကို အင်ဒိုနီးရှားတွင် ရွေးကောက်ပွဲနှင့် ဆက်နွယ်သည့် သုံးစွဲမှုများ၊ မလေးရှား တွင် အားကောင်းသန်မာသည့် အလုပ်သမား ဈေးကွက်ရှိနေမှု၊ ဖိလစ်ပိုင်ရှိ ငွေလွှဲပေးပို့မှု များကဲ့သို့သော တောင့် တင်းခိုင်မာသည့် ပုဂ္ဂလိက စားသုံးမှုက ထောက်ပံ့ပေးထားပါသည်။
- သိသာထင်ရှားသည့် မရေရာမှုများကတော့ ကျန်ရှိနေဆဲ ဖြစ်ပါသည်။
- ကမ္ဘာ့စီးပွားရေး နာလန်ထူမှုက ဒယ်မီးဒယိုင်ဖြစ်လာမည်ဆိုလျှင်၊ ကမ္ဘာ့ငွေကြေးဆိုင်ရာ အခြေအနေများက ထူးထူးခြားခြား တင်းကျပ်မည်ဆိုလျှင် သို့မဟုတ် နိုင်ငံတကာနှင့် ဒေသတွင်း ပထဝီဝင် တင်းမာမှုများ မြင့်တက် လာမည်ဆိုလျှင် အဆိုပါဒေသ၏ စီးပွားရေး လောကအမြင်သည် စိန်ခေါ်မှုများ ပိုမိုဖြစ်ပေါ်လာမည်ဖြစ်သည်။
- ဖြစ်လာနိုင်ဖွယ်မရှိဟု ထင်ရသော်လည်း မွန်ဂိုလီးယားရှိ သတ္တုတင်ပို့မှု လုပ်ငန်းများနှင့် အင်ဒိုနီးရှားရှိ ကျောက်မီးသွေး တင်ပို့မှု လုပ်ငန်းများကဲ့သို့ ပို့ကုန်ထုတ်လုပ်သူများကို ထိခိုက်စေနိုင်သော တရုတ်နိုင်ငံတွင် သိသာသည့် အနေအထား အရှိန် ကျဆင်းသွားမည်ဆိုပါက အဆိုပါဒေသတွင် အားနည်းချက်တစ်ချက်အဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်သည်။

- ဤစွန့်စားရမှုများကို ကိုင်တွယ်ဆောင်ရွက်ရန် ဒေသတွင်းရှိ နိုင်ငံများအတွက် အကောင်းဆုံးနည်းလမ်းမှာ လျော့ရဲသည့် ငွေကြေးမူဝါဒများနှင့် စီးပွားရေး နှိုးဆွမှု ရှည်ကြာမှုကြောင့်ဖြစ်သည့် အားနည်းချက်များနှင့် အရည်အသွေး နိမ့်ကျလာမှုများကို ကိုင်တွယ်ဖြေရှင်းရန်အပြင်၊ ပြည်ပတင်ပို့မှု အပြိုင်အဆိုင်ဖြစ်မှုကို အားကောင်းစေရန် စီးပွားရေး အဆောက်အအုံ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်သည့် အရေးယူ ဆောင်ရွက်ချက်များကို ဖြည့်စွက်ဆောင်ရွက်ရန်လည်း အပါအဝင် ဖြစ်ပါသည်။
- ဥပမာ မွန်ဂိုလီးယားနှင့် လာအို PDR တို့တွင် ဘဏ္ဍာရေးလိုငွေပြုမှုကို လျော့ချရမည်ဖြစ်ပြီး ငွေကြေးရေးမူဝါဒများကို တင်းကျပ်ရမည်ဖြစ်သည်။
- အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံများတွင် အခွန်ဘဏ္ဍာများ ပိုမိုဖြည့်တင်းပြီး မထိရောက်သည့် အရုံးခံ စိုက်ထုတ်မှုများကို လျော့ချရန် ကြိုးပမ်းဆောင်ရွက်မှုများသည် ဘဏ္ဍာရေး ကြားခံနယ်များကို တဖြည်းဖြည်းချင်း ပြည်လည် တည်ဆောက်နေစဉ် တစ်ဖက် က ကုန်ထုတ်လုပ်မှု အားကောင်းစေသည့် ရင်းနှီးမြှုပ်နှံမှုများနှင့် ဆင်းရဲမှုလျော့ချရေး အတွက် ငွေကြေးများကို ပိုမို သုံးစွဲနိုင်ရန် ဖန်တီးပေးနိုင်မည်ဖြစ်သည်။
- တရုတ်နိုင်ငံကြည့်လျှင် ကြီးထွားလာနေသော စွန့်စားရမှုအန္တရာယ်များကို ထိန်းချုပ်ဟန့်တားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ဦးတည် ချက်များကို ပြည့်မီအောင်မြင်အောင် လုပ်ဆောင်ခြင်းကြားတွင် မျှခြေတစ်ခု ဖြစ်ပေါ်စေရန် အစိုးရအနေဖြင့် ကြိုးပမ်း ဆောင်ရွက်သည့် အတွက်ကြောင့် အစိုးရကသာ လုပ်ကိုင်မည်ဟု ယခင်ကဖယ်ထားခဲ့သည့် စီးပွားရေး လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်သည့် ကဏ္ဍများတွင် စီးပွားရေးအဆောက်အအုံပိုင်း ပြုပြင်ပြောင်းလဲမှု များမှနေ၍ ဒေဆိုင်ရာ အစိုးရ အကြွေးကို ဆက်ကြီးမလာအောင် တားဆီးထားပြီး အတုအယောင်ဘဏ်လုပ်ငန်းကို ဟန့်တားထိန်းချုပ်သည့် အရေးယူဆောင်ရွက်ချက်များ၏ သက်ရောက်မှုကို ခုခံနိုင်ရန် အကူအညီပေးမည် ဖြစ်သည်။
- ရေရှည်လည်ပတ် လုပ်ဆောင်ရာတွင် ကျွန်ုပ်တို့အနေဖြင့် နိုင်ငံများကို တိုက်တွန်းလိုသည်မှာ ၎င်းနိုင်ငံများ၏ ပြည်ပတင်ပို့မှု ပြိုင်ဆိုင်မှုကို အားပေးမြှင့်တင်ရန်အတွက် လိုအပ်သည့် စီးပွားရေး အဆောက်အအုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရန်နှင့် ကမ္ဘာတစ်ဝှမ်းလုံး၏ စီးပွားရေး နာလန်ထူလာမှုမှ အကျိုးကျေးဇူးများကို အများဆုံး ရရှိရေး ကြိုးပမ်းရန်ပင် ဖြစ်ပါသည်။
- အဓိကပြုပြင်ပြောင်းလဲမှုများတွင် အခြေခံအဆောက်အအုံပိုင်းတွင် ပိုမိုရင်းနှီးမြှုပ်နှံခြင်း၊ ကုန်သွယ်ရေးကဏ္ဍ ထောက်ပံ့ပို့ ဆောင်မှုအပိုင်းတိုးတက်စေခြင်းနှင့် ဝန်ဆောင်မှုကဏ္ဍနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုအပိုင်းတွင် လွယ်ကူမြန်ဆန် အောင် ဆောင်ရွက်ခြင်းတို့ ပါဝင်ပါသည်။